



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်

ညွှန်ကြားချက်အမှတ် (၉/၂၀၂၁)

အကြောင်းအရာ။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ရုံးပြောင်းရွှေ့ခြင်း၊ ရုံးခွဲ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ တင်ပြလျှောက်ထားရန်ကိစ္စ

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၆-၁-၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက်ပါ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက်အား ၂၆-၁-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂။ အကြောင်းအရာပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်၊ အပိုဒ် ၁၁(ဂ) တွင် ရုံးချုပ် သို့မဟုတ် ရုံးခွဲများကို မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းလဲဖွင့်လှစ်ခြင်း၊ အပိုဒ် ၁၁(ဃ) တွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၏ ရုံးခွဲသစ်များဖွင့်လှစ်ခြင်းနှင့် ရုံးခွဲများပိတ်သိမ်းခြင်း တို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဟု သတ်မှတ်ထားပါသည်။

၃။ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးချုပ် သို့မဟုတ် ရုံးခွဲများကို မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းလဲဖွင့်လှစ်ခြင်းအတွက်သော်လည်းကောင်း၊ ရုံးခွဲသစ် များဖွင့်လှစ်ခြင်းအတွက်သော်လည်းကောင်း ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရာတွင် အောက်ပါ တို့ကိုပူးတွဲ၍ တင်ပြလျှောက်ထားရမည်-

- (က) နောက်ဆက်တွဲပါ လျှောက်လွှာပုံစံ၊
- (ခ) ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊
- (ဂ) ဖြစ်နိုင်ခြေလေ့လာချက်နှင့် ဈေးကွက်အလားအလာ၊
- (ဃ) ရုံးခန်းဖွင့်လှစ်မည့်နေရာနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် အထောက်အထား ဓာတ်ပုံများ၊
- (င) လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၆-၁-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၇) အရ ရုံးခွဲတစ်ခုဖွင့်လှစ်ခြင်းအတွက် အခကြေးငွေကျပ် ၂၀၀,၀၀၀ ပေးသွင်းပြီးကြောင်း အထောက်အထား ကို ပူးတွဲတင်ပြရမည်။

၅။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးခွဲများပိတ်သိမ်းခြင်းအတွက် အောက်ပါတို့ကို ပူးတွဲ၍ တင်ပြလျှောက်ထားရမည်-

- (က) ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊
- (ခ) ပိတ်သိမ်းလိုသည့်အကြောင်းရင်း၊
- (ဂ) ပိတ်သိမ်းမည့်ရုံးခွဲ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်/လုပ်ငန်းစီမံချက်။

(ပုံ)xxxxxxxxxxxxx
 ဥက္ကဋ္ဌ (ကိုယ်စား)
 (သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ)

ဖြန့်ဝေခြင်း

ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအားလုံး

မိတ္တူကို

- ဥက္ကဋ္ဌရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
- ရုံးလက်ခံ/ မျှောစာတွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လုပ်ငန်းနေရာအသစ်တစ်ခု
ဖွင့်လှစ်ရန် ခွင့်ပြုချက် လျှောက်လွှာပုံစံ
(ပြည်တွင်း)

ဥက္ကဋ္ဌ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်

ရက်စွဲ၊

ကျွန်တော်/ မသည် လုပ်ငန်းနေရာအသစ်/ ရုံးခွဲဖွင့်လှစ်လိုပါ၍ ညွှန်ကြားချက်အမှတ်
(၁/၂၀၂၁)အရ ခွင့်ပြုချက်လျှောက်ထားအပ်ပါသည်။ အောက်ဖော်ပြပါ လိုအပ်သောအချက်အလက်
များကို တင်ပြအပ်ပါသည်-

လေးစားစွာဖြင့်

လက်မှတ်

အမည်

ရာထူး

၁။ အမည်နှင့်နေရပ်လိပ်စာ.....

.....

၂။ လုပ်ငန်းမှတ်ပုံတင်သည့်နေရာနှင့် ရုံးချုပ်တည်နေရာ

.....

.....

၃။ လုပ်ငန်းစတင်ဆောင်ရွက်သည့် ရက်စွဲ (ယခင်လျှောက်ထားခဲ့ဖူးလျှင် အချက်အလက်များ တင်ပြရန်).....

.....

၄။ လျှောက်ထားသောလုပ်ငန်းတာဝန်ခံ အကြီးအကဲ၏ အမည်၊ ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံ၊ အသက်နှင့် လစာ

.....

၅။ လုပ်ငန်း၏လက်ရှိရုံးများအရေအတွက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးခွဲများနှင့်ပတ်သက်သောအချက်အလက်များ.....

.....

၆။ အဆိုပြုသည့်ရုံး၏တည်နေရာ

.....

၇။ လုပ်ငန်းနေရာအသစ်ဖွင့်လှစ်လိုသည့် အကြောင်းများ (အသေးစိတ်ဖော်ပြရန်).....

.....

၈။ အဆိုပြုလျှောက်ထားသောရုံးအား ကြီးကြပ်ခြင်းနှင့် ကြပ်မတ်ခြင်းစနစ်.....

.....

၉။ အဆိုပြုလျှောက်ထားသောရုံး၏ ခန့်မှန်းကုန်ကျစရိတ်နှင့် တစ်နှစ်အတွက် အနည်းဆုံး ခန့်မှန်းဝင်ငွေ

.....

၁၀။ အခြားအကြောင်းအရာများ.....

.....